

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Traditional greeting.	yo yaa hnot sek hmo ( ရိုးရာ နှုတ်ဆက်မှု )
Reply to traditional greeting	yo yaa hnot sek hmo go ton pyan deh ( ရိုးရာနှုတ်ဆက်မှု ကိုတုံ့ပြန်တယ် )
Welcome.	jo so ba deh ( ကြိုဆိုပါတယ် )
Hello.	heh lo ( ဟဲလို )
Good morning.	min ga laa nan nek Khin ba ( မင်္ဂလာ နံနက်ခင်းပါ )
Good night.	min ga laa nya jan ba ( မင်္ဂလာ ညချမ်းပါ )
Good bye.	thwar daw meh ( သွားတော့မယ် )
How are you doing?	min beh lo ney leh? ( မင်းဘယ်လိုနေလဲ? )
How are you?	beh lo leh? ( ဘယ်လိုလဲ? )
I'm fine, thanks, and you?	kawn ba deh jey zo ba beh min yaw? ( ကောင်းပါတယ်, ကျေးဇူးပါတဲ့, မင်းရော? )
I'm pleased to meet you.	twey ya da woon thaa ba deh ( တွေ့ရတာ ဝမ်းသာပါတယ် )
What's up?	baa leh? ( ဘာလဲ? )
Thank you for your help.	min ko nyee da go jey zo tin ba deh

	( မင်းကူညီတာကို ကျေးဇူးတင်ပါတယ် )
Traditional reply to "How are you"?	kawn ba deh ( ကောင်းပါတယ် )
I am fine.	kawn ba deh ( ကောင်းပါတယ် )
Thank you.	jey zo tin ba deh ( ကျေးဇူးတင်ပါတယ် )
Please.	jey zo pyoo yweh ( ကျေးဇူးပြု၍ )
My name is ____.	naa na meh ga ____ ( ငါ့နာမည်က ____ )
Do you speak English?	min in ga layt sa ga pyaw tah lar? ( မင်းအင်္ဂလိပ်စကားပြောတတ်လား? )
I do not speak Burmese	naa ba maa sa ga ma pyaw tah boo ( ငါ ဗမာစကား မပြောတတ်ဘူး )
What is your name?	min naa meh baa leh? ( မင်းနာမည်ဘာလဲ? )
What is the date of your birth?	min mwey ney ga baa leh? ( မင်းမွေးနေ့က ဘာလဲ? )
Where were you born?	min beh hma mwey leh? ( မင်းဘယ်မှာ မွေးလဲ? )
What is your rank?	min a sink ga ba leh? ( မင်းအဆင့်က ဘာလဲ? )
What is your nationality?	min yeh naayn nan thar ga baa leh? ( မင်းရဲ့ နိုင်ငံသားက ဘာလဲ? )
Do you have any identification papers?	min hma thek tey Khan a tawk a tar sa ywek sa don dwey shee yeh lar? ( မင်းမှာ သက်သေခံအထောက်အထား စာရွက်စာတမ်း တွေရှိရဲ့လား? )

Do you have a passport?	min hma naayn nan ko lek hmah shee lar? ( မင်းမှာ နိုင်ငံကူးလက်မှတ် ရှိလား? )
What is your job?	min a lot ga baa leh? ( မင်းအလုပ်ကဘာလဲ? )
Who is in charge?	beh tho ga oo see gawn sawn leh? ( ဘယ်သူက ဦးစီးခေါင်းဆောင်လဲ? )
Where do you serve?	min beh hma a lot lot leh? ( မင်းဘယ်မှာ အလုပ်လုပ်လဲ? )
Which group are you in?	min beh ok so ga leh? ( မင်းဘယ်အုပ်စုကလဲ? )
Answer the questions.	mey Khoon myar go phey ba ( မေးခွန်းများကိုဖြေပါ )
Where are you from?	min beh ga leh? ( မင်းဘယ်ကလဲ? )
Do you understand?	min nar leh lar? ( မင်းနားလည်လား? )
I don't understand	naa nar ma leh boo ( ငါနားမလည်ဘူး )
How much?	beh lawk leh? ( ဘယ်လောက်လဲ? )
How many?	beh lawk myar leh? ( ဘယ်လောက်များလဲ? )
Repeat it	htah pyaw ba ( ထပ်ပြောပါ )
Where is ___?	___ ga beh hma leh? ( ___ က ဘယ်မှာလဲ? )
What direction?	beh bek leh? ( ဘယ်ဘက်လဲ? )

Is it far?	way lar? (ဝေးလား?)
Are there armed men near here?	dee nar hma lek nek kaayn tho dwey shee lar? (ဒီနားမှာ လက်နက်ကိုင်သူတွေ ရှိလား?)
Where did they go?	tho do beh thwar ja leh? (သူတို့ ဘယ်သွားကြလဲ?)
What weapons?	baa lek nek leh? (ဘာလက်နက်လဲ?)
Speak slowly.	phyey phyey pyaw ba (ဖြေးဖြေးပြောပါ)
Where is your unit?	min ok so beh hma leh? (မင်းအုပ်စု ဘယ်မှာလဲ?)
Where did you see them?	min tho do go beh hma twey Kheh leh? (မင်းသူတို့ကို ဘယ်မှာတွေ့ခဲ့လဲ?)
Where is your family?	min mee thar so beh hma leh? (မင်းမိသားစု ဘယ်မှာလဲ?)